

C.Tetragona

- တောပစ် နှု၊ <taw: pyit> 打猎, 狩猎: သူသည် ~ သွားလေ့ရှိသည်။ 他经常去狩猎。
- တောပင်ပိမ်း နှု၊ <taw: pin zein:> 【植】一种罗勒 *Ocimum gratissimum*, Linn
- တောပုန်း နှု၊ <taw: bon:> 土匪, 绿林好汉: ~ လုပ်သည်။ 当绿林好汉。
- တောပုန်းတိုက် က၊ <taw: bon: tait> 林中伏击
- တောပုန်းခားပြဲ နှု၊ <taw: bon: d-mya'> 土匪, 强盗
- တောပျော် က၊ <taw: pyaw> 隐居
- တောပြား နှု၊ <taw: bya:> 森林
- တောပြုန်း က၊ <taw: pyon:> 林木毁灭
- တောပက်ဆွတ် နှု၊ <taw: phet hsut> = ဆပ်ထမနဲ
- တောပိတ်နေ နှု၊ <taw: beit nei'> 守戒日的前两天(缅甸农村习惯于这两天进城买布施品)
- တောဘဲ နှု၊ <taw: be:> 【动】野鸭 *Asarcornis scutulatus* (the white-winged wood duck)
- တောဘွဲ့တောင်ဘွဲ့ နှု၊ <taw: bwe'taun bwe'> 田园诗, 山水诗
- တောမမည်မြို့မည် နှု၊ <taw: m-myi myo' m-myi> 既非城镇又非乡村的地方
- တောမီး နှု၊ <taw: mi:> 野火, 林火: ~ မျှော်ဝင် 林火瞭望台
- တောမုဆိုး နှု၊ <taw: mout hso:> 猎人, 猎户
- တောမဲဇော် နှု၊ <taw: me: z-li> 【植】掌决明 *Cassia tinctorioides*
- တောမဲရိုင်း နှု၊ <taw: me: yain:> 【植】美丽槐兰 *Indigofera galegoidea*; *I. pulchella*
- တောမုံဆီ နှု၊ <taw: mon' zi> 【植】粉绿决明 *Cassia glauca* Lam
- တောမတ်ပဲ နှု၊ <taw: mat pe:> 【植】一种菜豆 *Phaseolus trilobus*, Ait
- တောမုန်ညှင်း နှု၊ <taw: mon nyin:> 【植】水田芥 *Nasturtium officinale*; *N.Indicum* (water cress)
- တောမှား က၊ <taw: hma:> 在山林中被老虎伤害
- တောမှီ က၊ <taw: hmi> (迷信)鬼缠身
- တောမှောက် က၊ <taw: hmaut> 守猎人互相以为对方是野兽而射击
- တောရကျောင်း နှု၊ <taw: ya' kyaun:> 远离村落的寺庙
- တောရဆောက်တည် က၊ <taw: ya' hsaut ti> 【佛】在远离村落的寺庙中挂搭
- တောရနေ က၊ <taw: ya' nei> = တောရဆောက်တည်
- တောရပုဂ္ဂိုလ် နှု၊ <taw: ya' pout ko> တောရကျောင်း 中的僧侣
- တောရုံးပတီ နှု၊ <taw: yon: b-di> = ကျောက်ချဉ်ပေါင်
- တောရိုင်း နှု၊ <taw: yain:> 原始森林, 野林: ~ ထိရဉာဏ် 野

兽

- တောရပ်ဒေသ နှု၊ <taw: yat dei tha'> 山区
- တောရမ်းပယ်ဖွဲ့ က၊ <taw: yan: pe phwe'> 信口雌黄, 胡诌, 胡蒙乱猜地: ဒီလူဟာ ~ ပြောတတ်တယ်။ 这人常常信口开河。
- တောရမ်းမယ်ဖွဲ့ က၊ <taw: yan: me phwe'> = တောရမ်းပယ်ဖွဲ့
- တောရွာ နှု၊ <taw: ywa> 农村, 乡村
- တောရွောက်ငှက် နှု၊ <taw: shaut hnget> = ကုပ်ကရွာ
- တောရွောက်သီး နှု၊ <taw: shaut thi:> = ကျွဲတော
- တောရှင်း နှု၊ <taw: shin:> 林中清除杂草树丛
- တောလား နှု၊ <taw: la:> 【语】古代一种描写大自然景色的诗歌, 田园诗: ~ ရတု 一种田园诗
- တောလုံငှက် နှု၊ <taw: lon hnget> 【动】= ကြက်ဝက်ခြောက်
- တောလက် နှု၊ <taw: let> 乡村: ~ ကျေးရွာ 农村
- တောလက်ဖက် နှု၊ <taw: l-phet> 【植】①桦 ②千年树
- တောလိုက် နှု၊ <taw: lait> 打猎, 狩猎: ~ ခွေး 猎狗 / ~ မှ ဆိုး 猎人
- တောလိုက်စာရေး နှု၊ <taw: lait s-yei:> 官员下乡视察时所带的文书
- တောလိုက်အုပ်ပါ က၊ <taw: lait on ba> 按照农村的风俗习惯: ~ ပြောကြသည်။ 按照农村的风俗习惯谈话。
- တောလည် က၊ <taw: le> ①狩猎 ②官员到地方视察
- တောလန့် က၊ <taw: lan'> 林中自然发出的响声
- တောလိပ် နှု၊ <taw: leit> 【动】野龟
- တောလမ်း နှု၊ <taw: lan:> 山路
- တောလွင်ကွက် နှု၊ <taw: lwin gwet> 林间空地
- တောလွန် က၊ <taw: lun> = တောကျ
- တောလွတ် က၊ <taw: hlut> 收割后放家禽、家畜到田中寻食
- တောဝက် နှု၊ <taw: wet> 【动】野猪
- တောဝင် က၊ <taw: win> ①隐居村中修行 ②邪魔附体 ③(香蕉树等)变野
- တောဝမ်းဘဲ နှု၊ <taw: wun: be:> 【动】①赤颈鸭 *Mereca penelope* ②秋沙鸭 *Wigeon merganser*
- တောသကြက် နှု၊ <taw: dh-gyet> 【植】一种露兜树 *Pandanus foetidus*
- တောသပျင် နှု၊ <taw: dh-byit> 【植】苦瓜属一类植物 *Mimordica* Spp.
- တောသပွတ် နှု၊ <taw: dh-but> 【植】一种山榄 *Sideroxylon grandifolium*
- တောသဖန်း နှု၊ <taw: th-phan:> 【植】= ကတုတ်
- တောသရက် နှု၊ <taw: th-yet> 【植】野芒果
- တောသား နှု၊ <taw: dha:> ①乡下人 ②野兽 ③老虎的别称